

Iowa Child Care Resource & Referral



Iowa ကလေးစောင့်ရှောက်မှု အရင်းအမြစ်နှင့် လွှဲပြောင်းပေးမှု

ကျွန်ုပ်တို့ လုပ်ဆောင်နေသည့်အရာနှင့် ပတ်သက်သည့် အချက်အလက်အချို့...

မိဘဝန်ဆောင်မှုများ-

မိဘဝန်ဆောင်မှု ကျွမ်းကျင်ပညာရှင်များသည် သူတို့မိသားစု၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် ကလေးစောင့်ရှောက်မှုကို တွေ့ရှိနိုင်ရန်အတွက် မိသားစုများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါသည်။ လွှဲပြောင်းပေးမှုများကို မိသားစုများအတွက် အခမဲ့ ရရှိနိုင်ပါသည်။ စတင်လုပ်ဆောင်ရန်အတွက် 1-855-244-5301 ကို ဖုန်းခေါ်ဆိုပါ သို့မဟုတ် www.iowaccrr.org/families ကို သွားရောက်ကြည့်ရှုပါ။

ကလေးစောင့်ရှောက်မှုအတွက် ဆွေးနွေးညှိနှိုင်းမှု-

ဆွေးနွေးအတိုင်ပင်ခံသူများသည် နေအိမ်များ၊ စင်တာများနှင့် ကလေးထိန်းကျောင်းများအတွက် လိုင်စင်ထုတ်ပေးခြင်းနှင့် မှတ်ပုံတင်ခြင်းတွင် ကလေးစောင့်ရှောက်မှု ပံ့ပိုးသူများအတွက် အကူအညီကို ပေးအပ်ပါသည်။ ဆွေးနွေးအတိုင်ပင်ခံသူများသည် မူဝါဒများနှင့် လုပ်ငန်းစဉ်များ၊ ပရော်ဖက်ရှင်နယ်အဆင့် ဖွံ့ဖြိုးမှုကို ရွေးချယ်ခြင်းနှင့် Iowa ပြည်နယ်၏ အရည်အသွေးသတ်မှတ်စနစ်အတွက် သူတို့၏ လျှောက်ထားမှုကို ပြင်ဆင်ခြင်းတို့၌ ကလေးစောင့်ရှောက်မှု ပံ့ပိုးသူများနှင့်လည်း ပူးပေါင်းဆောင်ရွက်သည်။

သင်တန်းပေးခြင်း-

CCR&R သည် ကလေးသူငယ်များ၏ အစောပိုင်းကာလ ဖွံ့ဖြိုးရေး ကျွမ်းကျင်သူများကို လိုင်စင်ထုတ်ပေးခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ သတ်မှတ်လိုအပ်ချက်များနှင့် ကိုက်ညီစေရန် လုပ်ဆောင်ရာတွင် အကူအညီဖြစ်စေရန် သင်တန်းကို ပံ့ပိုးပါသည်။ ဤသင်တန်းသည် ကလေးသူငယ်များနှင့် မိသားစုများနှင့်အတူ ပူးပေါင်းဆောင်ရွက်သည့်အခါ ကျွမ်းကျင်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြုလုပ်ရာ၌ ပိုမိုအောင်မြင်အောင် လုပ်ဆောင်နိုင်ရန်လည်း ကျွမ်းကျင်ပညာရှင်များအား အကူအညီရရှိစေသည်။

လူမှုအသိုက်အဝန်း ဖွံ့ဖြိုးမှု-

CCR&R သည် Iowa လူမှုအသိုက်အဝန်းများအတွက် တန်ဖိုးရှိသော ပိုင်ဆိုင်မှုဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကလေးစောင့်ရှောက်မှုအတွက် လိုအပ်ချက်ကို မြှင့်တင်ရန် လူမှုအသိုက်အဝန်းအုပ်စုများ၊ အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ပံ့ပိုးသူများနှင့် ပူးပေါင်းဆောင်ရွက်သော်လည်း အရည်အသွေးပြည့် ကလေးစောင့်ရှောက်မှု၏ အရေးပါပုံကို ပညာပေးမှုပြုလုပ်ပါသည်။

ကလေးစောင့်ရှောက်မှု အရင်းအမြစ်နှင့် လွှဲပြောင်းပေးမှု (CCR&R) သည် Iowa ပြည်နယ်တစ်ခုလုံးတွင် အရည်အသွေးပြည့် ကလေးစောင့်ရှောက်မှုကို ပံ့ပိုးပေးသည့် အစီအစဉ်ဖြစ်သည်။ CCR&R ကို ကလေးနှင့် သူမိသားစု၏ လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးမည့် ကလေးစောင့်ရှောက်မှုပံ့ပိုးသူများအား ရွေးချယ်ရာတွင် အကူအညီပေးအပ်ရန်အတွက် ရရှိနိုင်ပါသည်။ ကလေးစောင့်ရှောက်မှု ဆွေးနွေးအတိုင်ပင်ခံသူများက လိုင်စင်ရရှိထားသော မူကြိုကျောင်းများ၊ စင်တာများ၊ မှတ်ပုံတင်မထားသော အိမ်တွင်းပံ့ပိုးသူများနှင့် ကလေးဖွံ့ဖြိုးမှု အိမ်တွင်းပံ့ပိုးသူများအတွက် ကိုယ်တိုင်လာရောက် ဆွေးနွေးညှိနှိုင်းမှုကို ပြုလုပ်ပေးပါသည်။

ကျွန်ုပ်တို့၏ တာဝန်-

Iowa ပြည်နယ် ကလေးစောင့်ရှောက်မှု အရင်းအမြစ်နှင့် လွှဲပြောင်းပေးမှု အစီအစဉ်သည် အရည်အသွေးပြည့် ကလေးစောင့်ရှောက်မှုကို ပံ့ပိုး ထောက်ပံ့နိုင်ရန်အတွက် အရင်းအမြစ်များ၊ ပညာပေးမှုနှင့် ပံ့ပိုး ထောက်ပံ့မှုကို ပေးအပ်ပါသည်။ CCR&R သည် Iowa ၏ မျှော်မှန်းချက်ကို သေသေချာချာ ဖြည့်ဆည်းပံ့ပိုးနိုင်ရန်အတွက် ကတိပြုထားပါသည်။




Iowa မျှော်မှန်းချက်-

ကလေးများအားလုံးသည် မွေးဖွားကာစအချိန်တွင် ကျန်းမာကြံ့ခိုင်ပြီး အောင်မြင်မှုရရှိမည်ဖြစ်ပါသည်။

Iowa ကလေးစောင့်ရှောက်မှု အရင်းအမြစ်နှင့် လွှဲပြောင်းပေးမှု

ဒေသဆိုင်ရာ တာဝန်ခံဝန်ထမ်းနှင့် တွေ့ဆုံလိုက်ပါ။



Iowa အနောက်မြောက်ပိုင်း - ဒေသ 1

Melissa Juhl
ဒေသဆိုင်ရာ ဒါရိုက်တာ
mjuhl@midsioux.org
712-786-3480

Kim Schroeder
လူမှုအသိုက်အဝန်း ဖွံ့ဖြိုးမှု ကျွမ်းကျင်သူ
kschroeder@midsioux.org
712-541-2750



Iowa အနောက်မြောက်ပိုင်း - ဒေသ 2

Mary Janssen
ဒေသဆိုင်ရာ ဒါရိုက်တာ
mary.janssen@episervice.org
319-433-7783


Esther Meuer-Valtchev
လူမှုအသိုက်အဝန်း ဖွံ့ဖြိုးမှု ကျွမ်းကျင်သူ
esther.meuervaltchev@episervice.org
319-433-7778



Iowa အနောက်မြောက်ပိုင်း - ဒေသ 3

Deb Martens
ဒေသဆိုင်ရာ ဒါရိုက်တာ
dmartens@westcca.org
712-755-7381

Shirley Urich
လူမှုအသိုက်အဝန်း ဖွံ့ဖြိုးမှု ကျွမ်းကျင်သူ
surich@westcca.org
712-579-9057



Iowa အနောက်မြောက်ပိုင်း - ဒေသ 4

Lora Patton
ဒေသဆိုင်ရာ ဒါရိုက်တာ
lpatton@orchardplace.org
515-246-3566

Julie Davis
လူမှုအသိုက်အဝန်း ဖွံ့ဖြိုးမှု ကျွမ်းကျင်သူ
jdavis@orchardplace.org
515-371-0525



Iowa အနောက်မြောက်ပိုင်း - ဒေသ 5

Becky White
ဒေသဆိုင်ရာ ဒါရိုက်တာ
bwhite@caeiowa.org
563-324-3236 လိုင်းခွဲ။ 1402

Paula Vandevelde
လူမှုအသိုက်အဝန်း ဖွံ့ဖြိုးမှု ကျွမ်းကျင်သူ
pvandervelde@caeiowa.org
563-484-4603



မိဘ လွှဲပြောင်းပေးမှုဌာန ဖုန်းလိုင်း

855-244-5301

ဝဘ်ဆိုက်ဒ် အရင်းအမြစ်များ

www.iowaccrr.org

